

သောစေတီ 珍藏舍利子的佛塔 / ~ သွင်းသည်။ 将舍利、  
 珍宝存到塔内。② 馅儿 II က၊ <hta p-na> ① 将舍利、  
 宝物存于塔中 ③ 包馅၊ အသား ~ တွဲဖက်ထုပ် 肉馅馄饨  
 / ပဲနှင့်သကြား ~ ထားသောမုန့် 豆沙馅糕点  
 ငြိတ န၊ <hti' ta'> [巴] 存在，停留  
 ငြိ န၊ <hti> [巴] 持续时间  
 ငွေ က၊ <hte: > 富，有钱၊ မင်းတို့ကသိပ် ~ တာပဲနော်။ 你们  
 真有钱啊！ / ~ သောသူ 富翁

ငွေကြယ် က၊ <hte: kywe> 富，有钱  
 ဌာန် န၊ <htan> [巴] ① 地点 ② 发音部位  
 ဌာန်ကရိုင်းကျ က၊ <htan k-rain: kya'> ① 发音准确，音调  
 规范၊ သူဖတ်တာ ~ ပါတယ်။ 他读得很准确。② (喻) 规  
 范，正规၊ စာရေးလိုက်တာဌာန်ကရိုင်းကိုမကျဘူး။ 书法不规  
 范。  
 ဌာန်ကရိုင်းကျကျ ကဝ၊ <htan k-rain: kya' gya'> 音调准确

# ၃

၃ န၊ <da'> 缅文第十三个字母，名为称၊ ဒုရင်ကောက် 或  
 ဒုသံကောက်  
 ဒုရင်ကောက် န၊ <da' yin gaut> ① 缅文字母 ၃ 的名称

② [植] 蹄盖蕨属，蕨 *Athyrium esculentum*  
 ဒုသံကောက် န၊ <da' than gaut> 缅文字母 ၃ 的名称  
 ဒိုဏ်မစည် န၊ <dein di' ma' si> [巴·缅] = ထက်စည်

# ၀

၀ န၊ <da'> 缅文第十四个字母，名称为၊ ဝရေမှုတ်

| ဝရေမှုတ် န၊ <da' yei hmout> 缅文字母 ၀ 的名称

# ၎

၎ န၊ <na'> 缅文第十五个字母，名称为၊ ဏကြီး

| ဏကြီး န၊ <na' gyi> 缅文字母 ၎ 的名称

# တ

တ I န၊ ① <ta'> 缅文第十六个字母，名称为၊ ထမ်းပူ ②  
 <တ> (ထမ်း的原缩写字) -၊ ~ ၃ 一个 / ~ ဆယ် 拾 / ~ ခု  
 ~ ၁၀၀ / ~ ရက် 一天 / ~ အုပ် 一本，一群 II က၊ <ta'>  
 怀念，思念，想起，惦记၊ ခလုတ်ထိမှအိမ် ~ ။ (成) 碰到困  
 难才想起母亲来。III ဝ၊ <တ> ① 放在重叠的量词前，表  
 示泛指“某一个”“任意一个”၊ လာယျာ၊ ~ ခုခုသွားစားရ  
 အောင်။ 来，咱们去吃点什么吧！ / ကြိုးစားယင် ~ နေ့နေ့မှာ

အောင်မြင်ရမှာပေါ့။ 只要努力，总有一天会成功的。② 放  
 在某些重叠的动词、形容词前，构成副词，表示“反复  
 地”“不断地”၊ ဖုတ် ~ ထောင်းထောင်းထနေသည်။ 尘土飞  
 扬。 / စကား ~ ပြောပြောနှင့်လမ်းလျှောက်နေကြသည်။ 一边说  
 一边走。③ 放在某些拟声字前，构成拟声词，起副词作  
 用၊ တံခါးကို ~ ခေါက်ခေါက်ခေါက်တယ်။ 砰砰地敲门。 / ခေ  
 ~ ဝေါဝေါစီးနေတယ်။ 水哗哗地流着。④ 插入某些动词或